



(၁)

မိန်းမတစ်ယောက်ကို ချစ်မိတဲ့အခါ တဗြားဘယ်လို့စားချက်မျိုး ကို ပူးတွဲခံစားရလေ့ရှိပါသလဲ။ အချစ်ရဲ့နောက်မှာ တဗြားခံစားမှု တစ်ခုခုလည်းပူးတွဲဖြစ်တည်လာတတ် သည်ဟု ကျွန်ုတော်ထင်သည်။ ဥပမာ လေးစားမှု၊ သနားကရာဏာ စသဖြင့်ပေါ့...။ ကျွန်ုတော်ကတော့ သူမကို ချစ်သည့်အချစ်နှင့်အတူမနာလို့မှောကို ပါ ပူးတွဲခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း သိမ်းယိုယိုစိတ်တွေဝင်ခဲ့ရသည်။ ကျွန်ုတော့ကိုအဲဒီလိုဖြစ်အောင်လုပ် သည့်တရားခံကတော့ သူမကိုယ်တိုင်ပဲဖြစ်သည်။ တကယ်ဆိုသူမ သိပ်တော်နေ ဖို့ မကောင်းပါ။ မိန်းမဆိုတာနည်း နည်းလေးတော့ ညုံးဦးမှပေါ့။ ဒါမှ လည်း ကျွန်ုတော်တို့ယောကျိုးတွေ မှာ ဖေးမခွင့်ရနိုင်သည်။ ကိုယ့်ထက် ညုံးသည့်မိန်းမတစ်ယောက်ကို ဖေးမ ကူးလို့ သနားငဲ့ညာလိုက်ရလို့ (တစ်နည်းအားဖြင့် ဆရာလုပ်လိုက်ရ လို့)ခံစားလိုက်ရတဲ့ယောကျိုးတစ်ယောက်ရဲ့ပါတီနဲ့ဝင့် တကယ်တော့ သူမလက်ကိုင် ထားတဲ့ဆောင်ပုဒ်ကိုက ‘မိန်းမတံ့ခွန် လူရည်ဆုန်၊ မိုးစွန်တမ္တ်ကြယ်ကို ဆွတ်မည်’ဆိုတာမျိုးဖြစ်သည်။ သူမ က သူမလိုချင်သောဘယ်အရာကိုမှ (အချစ်တစ်ခုကလွှဲပြီး)ကျွန်ုတော့ထံ က မတောင်းဆိုခဲ့မူးချေ။ ပြီးတော့ ဘယ်ကိစ္စမှာမှ ကျွန်ုတော့ကိုမိုခို့ဖို့ မစဉ်းစားချေ။ ဘတ်စ်ကားတိုးစီးကြလို့များ ကျွန်ုတော်က သူမကို ဖေးမ ဆွဲခေါ်ဖို့လက်ကမ်းလျှင် သူမက ကျွန်ုတော့လက်ကိုမမြင်၊ ဘတ်စ်ကားလက်ကိုင်တန်းကိုဆုပ်ကာ ကား ပေါ်လွှားခနဲ့အရင်ရောက်သွားပြီးမှ ... “ကိုရော်လာလာ..ဒီဘက် ကို” ဒီဘက်မှာနေရာရှိတယ်။ ဒီမှာ လာထိုင်..” ဟု ကျွန်ုတော့ကိုလှမ်းဆွဲခေါ် ကာ တစ်ခုတည်းသောခုံလွှတ်မှာ ကျွန်ုတော့ကိုထိုင်ခိုင်းလေသည်။ သူမ အဲဒီလိုလုပ်လျှင် အနားက လူတွေက ကျွန်ုတော့ကိုအားစွဲ့သူ အလားအထင်မှားကာ ပြီးစွဲစွဲလှမ်းကြည့်ကြသည်။ ကျွန်ုတော့မှာ မျက်နှာကိုဘယ်သွားထားရမှန်း မသိ ချေ။ “ကို လာထိုင်လေ” သူမက အလိုက်မသိလှမ်းခေါ်ပြန်လျှင် ကျွန်ုတော်က မျက်နှာထား ကို တင်းကာ.. “မင်း..ထိုင်..”

“အခါ..ကိုပဲထိုင်ပါ။ ကျွန်မက အပင်ပန်းခံနှင့်တယ်။ ကိုသာ ကြာ ကြာရပ်စီးရရင် ညောင်းတယ်၊ မူးတယ်ဖြစ်လာတတ်တာ။ လာထိုင်ပါ ကိုရဲ့။”

“မထိုင်ဘူးကွား။”

“ဘာဖြစ်လို့လဲ..”

ကျွန်တော်က အလိုက်ကန်းဆိုးမသိသော သူမနားနားကပ်ကာ ခပ်ကျိုတ်ကျိုတ်ပြောရသည်မှာ...

“ငါကယောကျားကြီးလေကွာ။ ယောကျားကြီးတန်မဲ့ ခုံလှထိုင်ပြီး မင်းက ငါနားရပ်နေတာ အမိုးယ်ရှိလို့လား။။ အဲဒီလိုလုပ်လိုက်ရင် ငါဘယ်လောက်အောက်သွားမယ်ဆိုတာ မင်းနားမလည်ဘူးလား။ ဟိုမှာ လူတွေလည်း ကြည့်နေတဲ့ပေါ့”

“ခြော်ကိုက ဘတ်စိုကားစီးတဲ့နေရာမှာတောင် ကျား၊ မခွဲခြားမှုရှိသလား။ ကျွန်မစိတ်ထဲတော့ ယောကျားမို့လို့ အနောက်ရမယ်။ မိန်းမမို့လို့ အသာစီးလေးနေရမယ် ဆိုတာမျိုးမရှိပါဘူး။ ကိုယ်ချစ်တဲ့သူ ပင်ပန်းမှာစိုးရင် ဦးစားပေးလိုက်တာပဲလေ”

‘မင်းလဲသေလိုက်’ဟု ကျွန်တော်အော်ပြောလိုက်ချင်သည်။

သူမကတော့ အဲဒီလိုကိစ္စလေး တွေ့မှုအစပြုကာ ယောကျားတစ် ယောက်ရဲ့အခန်းကဏ္ဍာပြောက်ဆုံး အောင်နည်းအမျိုးမျိုးဖြင့်လုပ် ဆောင်လျက်ရှိသည်။ တစ်နေရာရာ ကို အတူသွားကြလို့ရေသောက်ချင် လျှင် ရေသန့်ဘူးပြေးဝယ်သူက သူမ ဖြစ်၏။ ရေသန့်ဘူးဖောက်ပေးသူက လည်း သူမဖြစ်၏။ သူမငှားနေသည့် အိမ်မှာ မီးချောင်းဆင်တာ၊ မီးဖို့ပြင် တာ၊ ဖြူးပျက်တာစသည့် ကိစ္စအဝေး ကို သူပဲသို့၊ သူပဲတတ်ဖြစ်အောင်လေ့လာထားတာ ကိုယ်တိုင်လုပ် ဆောင်တတ်သေးတာမို့ ကျွန်တော့ မှာ အသေးအမွှားကစလို့ ဘာ ကလေးမှလက်စွမ်းပြက္လီခွင့်မရ ချော့။ သူမရှေ့မှာ “ကိုယ်ဘာကုညီ ရမလဲဟင်”၊ “အကူအညီလိုရင် ကိုယ့် ကိုပြောနော်”ဟုသွားပြောလို့ကတော့ ကိုယ်သာဝပါကြီးဖြစ်သွားပေမည်။

သူမကအလုပ်ကိုမနားတမ်း လုပ်နိုင်သူလည်းဖြစ်သည်။ သင်တန်း ပေါင်းစုံတက်ရာ၊ အချိန်ပိုင်းအလုပ်နှင့်ဒီကြားထဲ စိန် ပွဲစား၊ ကားပွဲစားဆိုတာမျိုးကြံ့ရင် ကြံ့သလိုလုပ်သေးသည်။ ပင်လည်း ပင်ပန်း၊ အိပ်ရေးတွေ့လည်းပျက်ကာ မျက်ကွင်းဟောက်ပက်ကျနေလို့ ချစ်သူရှေ့မှာ အလှပျက်နေမှာကို လည်း မစိုးရိမ်တတ်ချော့။ ပြီးတော့ သူမက ချုံးချုံးကျနေသော အခြယ် အသက်းသည့်မျက်နှာနှင့်ကျွန်တော့ ကို ပြောသေးသည်။

“ကိုရော်ကျွန်မတို့လက်ထပ် တဲ့အချိန်ကျရင် တိုက်ခန်းလေး တစ်ခန်းတော့ အပိုင်ရှိမှဖြစ်မှာသိ လား။ အဲဒါကြောင့်ကျွန်မအရမ်းကြီး စားနေတာ။ ကျွန်မပိုက်ဆုံးစုံထား တာလည်း တော်တော်များနေပြီ။ ပွဲခဆိုတာအမြဲမရနိုင်ပေမယ့် ရရင် လည်း မြို့မြို့မြေက်မြေက်ပဲမဟုတ် လား။ သိပ်မကြာခင် ကိုယ်ပိုင်စီးမွား ရေးလေးတစ်ခုတော့ စမှဖြစ်မယ်။ သူများဝန်ထမ်းချည်းလုပ်နေရင် ကြီးမွားဖို့လမ်းမမြင်ဘူး”

သူမက အဲဒီလိုပြောတော့ ကျွန်တော်ဆိုတဲ့ယောကျားတစ် ယောက်ကဘာသွားလုပ်ရမည်နည်း။ သူမက ကျွန်တော်နဲ့လက်ထပ်ပြီးတဲ့ အခါ သူမကပဲလုပ်ကိုင်ရှာဖွေကျေး မွေးတာဝန်ယူတော့မည့်ပုံးမျိုး အရာ ရာကို စွမ်းဆောင်ပြချင်နေသည်။

တကယ်လည်းစွမ်းဆောင်နိုင် သူကြီးမို့ သိပ်မကြာခင် ဂျပန်ခိုမက် စတစ်တို့စွဲတွေကို ချေးသက်သာသာ နှင့်ဝယ်ကာ ရပ်ကွက်ထဲမှာတို့ကိုမိုးမှုမျိုးစွဲမျိုးစွဲမျိုး ဆိုင်၊ စာအုပ်ငါးသားဆိုင်၊ ခွဲငါးသားဆိုင် လေးဖွင့်! စလို့ တဖြည့်းဖြည့်းကြီးမားကျယ်ပြန့်လာကာ အင်တာ နက်ကဖေးဆိုင်လေးပါဖွင့်နှင့်သွားပြီ ဖြစ်သည်။

သူမက အောင်မြင်လေတော်လေ၊ ထက်လေကျွန်တော့မှာ သိမ်း ငယ်စိတ်ကိုခံစားရလေဖြစ်ခဲ့သည်။

ကျွန်တော့ပတ်ဝန်းကျင်ကလည်း သူမကိုသာချုံးမွမ်းစကားတွေ့ဘွင်းတွေ့ ပြောလျက်ရှိသည်။

“ခင်ယူယကအရမ်းထက်တယ် နော်။ ဒါတောင်မှ သူမှာဘာကျော ထောက်နောက်ခံမှမရှိဘဲ တစ်ယောက် တည်းကျုံးရန်းကြီးစားရင်းအဆင်ပြေ လာတာ။ ဒါတောင်မှသူကနှစ်က တက်လာရတာတဲ့။ နယ်ကမို့လို့သာပဲ”

အဲဒီလိုအပြောမျိုးတွေက လည်း ကျွန်တော့မှနဲ့သိကွာကို ထိခိုက်လျက်ရှိသည်။ ကျွန်တော်က ဖြင့် မိဘအသိက်အဝန်းတောင့်တဲ့ ရန်ကုန်သားသာဆိုတယ်။ ခုအရွယ် ထိ ဘာမှဟုတ်တိပတ်တိဖြစ်မလာ သေး။ တစ်နေ့တစ်နေ့ထမင်းချိုင်း ကလေး ခွဲကာ ရုံးတက်နေရတုန်း။ အားရင် သူငယ်ချင်းတွေနှင့်

လက်ဖက်ရည်ဆိုင်ထိုင်ကာ ဟိုးဟိုး ဟားဟားအပြောများတုန်း၊ ကျွန်တော့ရဲ့ညတွေကို ဘောလုံးပဲ
တွေကဝါးမျိုးထုံးတုန်း။ ကျွန်တော့ မိဘတွေက စီးပွားရေးလုပ်ငန်းလုပ် ဖို့အရင်းအနှီးထုတ်ပေးမယ်ပြော
လည်း ကျွန်တော်က လုပ်ချင်ကိုင် ချင် ဦးဆောင်ချင်စိတ်မရှိတာမို့ ငြင်း ပယ်မိတုန်း။ အဲဒီလို ကျွန်တော်က
ဘဝကိုင်းတားတား ဖြတ်သန်းနေ ချိန်မှာ သူမရဲ့ဘဝကတော့ တဖြည်း ဖြည်းထင်းလင်း တောက်ပလာခဲ့ဖြို့
ဖြစ်သည်။

အမြဲတမ်းမျက်နှာကလေး မေ့ချိကာ တောက်ပစ္စားရှုသော မျက်ဝန်းများဖြင့်လူတကာကိုလွှမ်း
လွှမ်းမိုးမိုးကြည့်တတ်သော၊ သင် တန်းပေါင်းစုံတက်ကာ ပညာရပ်များ စွာကို လောဘတော်ကြီးသင်ယူနေ့
တတ်သော၊ စီးပွားရေးလာသုံးမြင် အကွက်မြင်ကာ ဘယ်ကိစ္စမဆိုလှစ် ခနဲနေအောင်ပါးသောနေရာတကာ
ဦးဆောင်ဌီးချက်ပြုလိုကာ တာဝန်ယူ စိတ်လည်းအပြည့်ရှိသော သူမလို ချစ်သူတစ်ယောက်အနားမှာနေရာ
သောယောကျိုးတစ်ယောက်ရဲ့ဘဝ ဟာ ဘယ်လောက်ဆိုးသလဲဆိုတာ ယောကျိုးချင်းမှုသာနားလည်နိုင်ပါ
လိမ့်မည်။

သူမက အောင်မြင်လေ၊ ကျွန်တော်ကသိမ်းယော်လေ။ တဖြည်း ဖြည်း ယောကျိုးတစ်ယောက်ရဲ့
အခန်းကဏ္ဍမှုန်းဝါးပျောက်ဆုံးလာ ကာ ကိုယ့်ကိုယ်ကိုသေးကျို့လာ သည်ဟုတောင်ခံစားရသည်။ သူမ ကို
မိန်းမတစ်ယောက်ဟုသတ်မှတ် လို့မရတော့သောအခါ ကျွန်တော့ရဲ့ ရင်ခုန်သံတွေလည်းဆိုတ်သုန်းပျောက်
ပျက်သွားရတော့သည်။

ကျွန်တော်ကိုယ်တိုင်က သိပ် အညွှားလူတစ်ယောက်မဟုတ်ခဲ့ပေ မယ့် သူမနဲ့ယူဉ်လိုက်တိုင်း စုတ်ပြတ်
သပ်အောင် ညွှားထွက်သွားလေ့ရှိ သည်။ သူမနှင့်ယူဉ်လိုက်လျှင် သူမ က ထင်းလင်းဝင်းပနေဖြီးကျွန်တော်
က သေးနှပ်မှုန်းကျပ်လာသည်။ သူမနဲ့ပတ်သက်ပြီး ကျွန်တော့ မှာဘာတာဝန်ယူစရာမှုလည်းမရှိခဲ့ ပါ။ မဂ်လာဆောင်ဖို့ငွေစုစရာလည်း မလို
(သူမစုထားတာပြည့်တောင် ပြည့်တော့မည်တဲ့)။ သူမနှင့်မဂ်လာ ဆောင်ပြီး အတူနေရန်တိုက်ခန်းဝယ် ဖို့
ကြိုးစားစရာလည်းမလို (သူမက အပျို့သာဝနှင့်ပင် တစ်အိုးတစ်အိမ် ထူထောင်ထားနိုင်ပြီတဲ့)။ စီးပွားရေး
အတွက် ပူပင်စရာလည်းမလို (သူမ က ဝင်ငွေကောင်းသောလုပ်ငန်းတစ်
ခုရုံးတူထူထောင်အောင်မြင်နေပြီတဲ့)။ သူမကို လက်ဝတ်လက်စားဝယ်ပေး ဖို့လည်းမလို (သူမက
ခုကတည်းက အမြော်အမြှင့်ကြီးကြီးနှင့်လက်ဝတ် ရတနာတွေဝယ်စုနေပြီတဲ့)။

သူမက ယောကျိုးတစ်ယောက် ရဲ့ဖြစ်တည်မှုကို ထိုအခြေအနေများ ဖြင့် ဖျက်ဆီးလျက်ရှိသည်။ သူငယ်
ချင်းတွေကတော့ပြောကြသည်။

“မင်းကွားဘယ်လောက် တာဝန်ပေါ့လဲ။ ရယ်ဒီမိတ်ပဲ။ ဒါမျိုး ရတာ မင်းရဲ့အင်မတန်ထူးတဲ့ကဲ ကြောင့်ပဲ”
ကျွန်တော်ကတော့အဲဒီလို မထင်ပါ။ နေမကောင်းလို့မှ ကိုယ့် လက်မောင်းပေါ်လာမှုးနှီးဖို့စိတ်ကူး မရှိသော
မိန်းမတံ့ခွန်လူရည်ချွန်မျိုး ရဲ့အနားမှာတစ်ယောက်လုံးနေသွားဖို့ စိတ်ကူးရင်းနဲ့တောင် စိမ့်တုန်အောင်
ကြောက်လာသည်။

ကျွန်တော်က သူမကို လမ်းခွဲ စကားပြောတော့ သူမက ကြောက့် သော်လည်းရုံးရှုသောမျက်ဝန်းများ ဖြင့်
ကျွန်တော့ကိုနိုက်ကြည့်ရင်း မေး သည်။

“အကြောင်းပြချက်ကဘာလ”

“မင်းက ငါကိုယောကျိုး တစ် ယောက်အဖြစ် ဖြစ်တည်ခွင့်မပေးခဲ့ လို့ပဲ”

(J)



ကျွန်တော့ရဲ့ခုတိယချစ်သူမှာ တော့ အားငယ်ရိပ်သမ်းသော မျက် ဝန်းညီးညီးလေးတွေရှိသည်။

ကျွန်တော့အပေါ်အလုံးစုံမြို့ခိုက်းစား လိုစိတ်ရှိသည်။ ဘယ်ကိစ္စမဆို မျက်နှာင်ယောက်လုံးနှင့်နေတာ
ကျွန်တော့ကိုသာ ရှေ့တန်းတင် ဦးဆောင်စေတတ်သူလည်းဖြစ်သည်။

သူမက သူမရဲ့အိတ်ကလေးမှာ အရှပ်ကလေးပါသောသေ့ချိတ် ကလေးတပ်လျှင်တောင် “ကိုကို
ဝတီမလုပ်တတ်ဘူး။” ကိုကို လာချိတ် ပေး”ဟု မှန်းစွဲးလေးဆိုတတ်၏။ “ကိုကိုရှေ့ရေဆာတယ်။ ရေသန်း

ဘူးသွားဝယ်ပေးကွာ”ဟုခိုင်းတတ်၏။ ဘတ်စ်ကားတိုးစီးကြလျှင်ကျွန်တော့ အကျိုစကိုဆွဲကာ နောက်မှယဉ်ယဉ် ကလေးလိုက်တတ်၏။ ကျွန်တော် ဦးပေးသောနေရာမှာ အပြီးအလွား သွားထိုင်တတ်၏။ ထမင်းစားလျင် တောင် အရှိုးကလေးနှင့်ပေးပါဦးဟု ဆိုတတ်၏။ သူမလိုချင်သော အကျိုး၊ ကလစ်၊ ဖိနပ်၊ အိတ်၊ ရရေးအစရှိ တာတွေ တွေ့ပြီများဆို ကျွန်တော့ လက်ကို အသကုန်လှပ်ယမ်းကာ “ကိုကိုရေးဝယ်ပေးကွာ၊ ဝယ်ပေးကွာ”

ဟု မူဆာတတ်သေး၏။ ပြီးတော့ သူမ မကြာခဏည်းညာ။ တတ်သည့်စကားလုံးလေးတွေကို နှားထောင်ကြည့်ပါဦး။

“ကိုကိုရေးဝတီတို့လက်ထပ် ပြီးရင် ဘယ်သူအိမ်မှလိုက်မနေကြေး နော်။ အိမ်ငှားပြီးတော့လည်း မနေ ချင်ပါဘူး။ ဝတီတို့အခန်းပိုင်လေးနဲ့ နေရအောင်တော့ကြိုးစားပေးပါ ကိုကိုရယ်နော်...”

“ကိုကိုရေးဘတ်စ်ကားစီးရ တာ အရမ်းပင်ပန်းတာပဲနော်။ ကိုကို လက်ကိုဆွဲပြီး တိုးစီးနေရလို့သာ ပင်ပန်းတဲ့ဒက်ကိုခံနိုင်နေတာ။ နောက်မို့ဆို မလွယ်ဘူးသိလား။ ဝတီ တို့ဘတ်စ်ကားတိုးစီးရတဲ့ဘဝက လွတ်အောင်လုပ်ဖို့က ကိုကိုတာဝန် ပဲနော်”

“ကိုကိုရေး ဝတီဘဝမှာ ကိုကို မရှိတော့ရင်ဘာဖြစ်သွားမလဲဆိုတာ တွေးတောင်မတွေးရဲဘူးသိလား။ ကိုကိုကြောင့်သာဘဝမှာနေရကျိုး နပ်တယ်ထင်တာပဲ”

သူမက အဲဒီလိုပြောလေ။ ကျွန်တော့ရဲ့ယောကျားဘဝဖြစ်တည် မှာက ပိုပြီးကြိုးကျယ်လာလေ။ ကြိုးစားချင်စိတ်၊ တာဝန်ယူချင်စိတ်တွေ တဖွားဖွားပေါ်ပေါ်လာလေ။

ကျွန်တော့မှာ သူမ လိုချင်တာ လေးတွေ ဝယ်ပေးနိုင်ဖို့ပိုက်ဆံစုရုံ၊ အလုပ်ကြိုးစားရန်င့်အားကိုးရကျိုး နပ်သော ယောကျားတစ်ယောက် အဖြစ် နိုင်နိုင်မာမာရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ရသည်။

ထစ်ခန်ဆိုအားငယ်ဝမ်းနည်းက မာ မျက်ရည်ကလေးခိုတဲ့မိန္ဒားလာ သော သူမနံဘေးက ကျွန်တော့ရဲ့၊ အရည်အသွေးတွေဟာ ရှိရင်းစွဲထက် ပို၍တောက်ပြောင်လာသည်။ နို့က သိပ်တော်လှသူမဟုတ်ပေမယ့် သူမ နှင့်ယူဉ်လိုက်တိုင်း ကျွန်တော်က ဓရာမ မဟာပုဂ္ဂိုလ်ကြိုးဖြစ်ဖြစ်သွား တတ်သည်။ ဒီလိုဘဝမှာ ကျွန်တော်တော်ပျော်ပါသည်။

ကျွန်တော် သူမနှင့်လက်ထပ် ဖို့ ဆုံးဖြတ်တော့ သူငယ်ချင်းတွေက ရှုတ်ချေကြသည်။

“မင်း ကောင်မလေးက ခပ်ည့် ည့်လေးပါကွာ။ သူ့နားနေမယ့်လူကို အမြှေဝန်ပိနေစေမယ့်သူမျိုး”

သူငယ်ချင်းတွေက ဘာပဲ ပြောပြော ကျွန်တော်ကတော့ ခပ်ည့် ည့်ပဲကြိုက်ပါသည်။

× × × × ×

ပထမချွစ်သူ

လူတွေက ကျွန်မကိုသိပ်တော် တာပဲလို့ ပြောကြတယ်။

တကယ်တော့ကျွန်မကည့်ပါ တယ်။

ကျွန်မက စီးပွားရာတဲ့နေရာမှာ သာ သိတာတတ်တာများပေမယ့် ယောကျားတစ်ယောက်ရဲ့စိတ်ကို တော့ဘာမှနားမလည်ခဲ့တဲ့နလိုန်း တုန်းပါ။

ကျွန်မစိတ်ထဲမှာ ချစ်သူအတွက် ‘စေတနာ’တွေပဲရှိတာပါ။ မပင်ပန်း စေချင်တဲ့စေတနာ၊ ဝန်မပိစေချင်တဲ့ စေတနာတွေနဲ့အရာရာကို ကျွန်မပဲ ကျျှေးလုပ်ရင်း ပင်ပန်းခံခဲ့မိပါတယ်။ ပိုစိညားကိုစွဲလေးတွေနဲ့ လည်း သူ့ကိုစိတ်မရှုပ်စေချင်ဘူး။ အလေးအမြှေတ်တန်ဖိုးထားလွန်းလို့ မဟုတ်ပါလေး၊ ဟုတ်ပါလေးကိစ္စ လေးတွေအတွက် မခိုင်းရက်ခဲ့ဘူး။ ကျွန်မနဲ့ပတ်သက်လာရင် ဝန်လေး ပင်ပန်းမှုတွေမပါဘဲ အချုပ်ချည်း သက်သက်သာ ခံစားစေလိုတာ လည်း ကျွန်မရဲ့စစ်မှုနဲ့စေတနာ မေတ္တာပါပဲ။

ဒါပေမဲ့ သူကဘာကြောင့်မှန်း မသိဘဲ ကျွန်မကိုစွဲနဲ့ပစ်ထွက်ခွာ သွားခဲ့တယ်။ သူ့ကိုကျွန်မက ယောကျားတစ်ယောက်အဖြစ် ဖြစ် တည်ခွင့်မပေးလို့ဆိုတဲ့အကြောင်းပြု ချက်နဲ့ပေါ့။ အဲဒါဘာကိုဆိုလိုတာလဲ။

ခုထိကျွန်မစဉ်းစားမရသေး ဘူး။

အဲဒါကြောင့် ကျွန်မက ညံ့ တယ်လို့ပြောတာပေါ့...။

× × × × ×

ခုတိယချစ်သူ

လူတွေက ကျွန်မကို ခပ်ညံ့ညံ့ မိန်းမလို့ဆိုကြတယ်။ တကယ်တော့ ကျွန်မက မညံ့ပါဘူး။
ယောကျားတစ်ယောက်ကို ကိုယ့်အနားမှာအမြှို့နေဖို့ဘယ်လို ဆွဲဆောင်ထားရမလဲဆိုတာ ကျွန်မ^၁ကောင်းကောင်းနားလည်တယ်။

ယောကျားတွေကို ဆွဲဆောင် ထားနိုင်ဖို့အတွက်အခြေခံအချက် တစ်ချက်ပဲလိုအပ်တယ်။

အဲဒါ သူတို့ရဲ့အတ္ထာကိုစံ့ဖြီး စည်ပင်လာအောင်ပြုစုံပျိုးထောင် ပေးခြင်းပဲ။ ပျိုးထောင်ရမယ့်နည်းလမ်းအဖြာဖြာကတော့...။

၁။ အားကိုးတကြီးအကြည့်ကလေး တွေနဲ့ကြည့်တတ်ရမယ်။

၂။ အရာရာသိနားလည်ပေမယ့် ဘာမှာမသိနားမလည်သယောင် ဟန်ဆောင်တတ်ရမယ်။

၃။ ကိုယ်ကြီးဆောင်နိုင်တဲ့ကိစ္စတွေ မှာလည်း သူတို့ကိုရှေ့တန်းတင်တတ် ရမယ်။

၄။ သူတို့ကိုသွားပြီး ဆရာကြီးမလုပ် နဲ့ အမြင်ကတ်ခံရမယ်။

၅။ သူတို့က ဆရာကြီးလုပ်နေတာကို လည်း ‘သိသားပဲ’စတိုင်သွားမဖမဲ့နဲ့။ မသိချင်ယောင်ဆောင်ပြီး ‘ဟင်..
ဟုတ်လား’၊ ‘ဟယ်..ဒီလိုလား’၊ ‘အို ..အစကလုံးဝမသိဘူး’ဆိုတာပျိုး ဖော်လို့လေးတွေလိုက်လိုက်ပေးရင်း
သူတို့အတ္ထာကိုရောလောင်းပေးနိုင်ရ မယ်။

၆။ ကိုယ်လုပ်တတ်တဲ့ကိစ္စတွေကို မလုပ်တတ်ဘူးပြောပြီး မကြာခဏ ခိုင်းခိုင်းပေးရမယ်။

၇။ ကိုယ့်ဘာသာစဉ်းစားဆုံးဖြတ်နိုင် တဲ့ကိစ္စလေးတွေကို သူတို့နဲ့မကြာ ခဏတိုင်ပင် အကြံတောင်းတတ်ရ^၂
မယ်။

၈။ အရေးကြီးဆုံးနဲ့နောက်ဆုံး အချက်ကတော့ ကိုယ့်ဘဝမှာသူမရှိ လို့ လုံးဝမဖြစ်ဘူးဆိုတာကို သူတို့
ဦးနှောက်ထဲ အသည်းထဲ စွဲနစ်နေ အောင် တဖွဲ့ပြောနေဖို့ပါပဲ။

ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ဘဝ မှာ သူမရှိလို့မဖြစ်ဘူး။ သူသာလျှင် အားကိုးရာအရှင်သခင်ဆိုတဲ့အသိကို
သူတို့ရင်ဘတ်ထဲစိုက်ဝင်စွဲမြှောနေအောင် စွမ်းဆောင်နိုင်ဖို့လိုတယ်။

၉။ ယောကျားဆိုတဲ့အမျိုး အစားတွေကို ဆွဲဆောင်ထားနိုင်မယ့် နည်းလမ်းတွေပဲ။

အဲဒီနည်းတွေနဲ့ပဲ ကျွန်မကို စွမ်းစွမ်းတမဲ့ရှာကျွေးမယ့်ယောကျား တစ်ယောက်နဲ့လက်ထပ်နိုင်ခဲ့ပြီးလေ။

အဲဒါကြောင့်ကျွန်မက မည့်ဘူး ပြောတာပေါ့...။

ပုညခင်

